


USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali


**PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI**

U/X/7/DOKBUD

USADHA PURUS
Panjang 34 Cm
Jumlah 85 lempir
Milik: Ida Pt Ngr Asmara,
Jar, Buleleng

7

1

A

Handwritten Balinese script on a palm leaf fragment, showing the beginning of a text.

Handwritten Balinese script on a palm leaf fragment, continuing the text from the previous fragment.



USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

3
 1
 B

ຂາຍສຸດທ້າຍສິນຄ້າທັງໝົດ
 ວິໄນສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ

ສາມສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ

3
 2
 A

ສາມສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ

ສາມສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ
 ທີ່ສຸດທ້າຍສິນຄ້າທັງໝົດ

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၆

2

B

၁၆ ပိတၢ်အဵုဒုၣ်မၤတၢ်တၢ်-လၢတၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၁၆ ပိတၢ်အဵုဒုၣ်မၤတၢ်တၢ်-လၢတၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၁၆

3

A

၁၆ ပိတၢ်အဵုဒုၣ်မၤတၢ်တၢ်-လၢတၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၁၆ ပိတၢ်အဵုဒုၣ်မၤတၢ်တၢ်-လၢတၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

6
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, separated by a central hole. The left column begins with a small symbol resembling a '3' or 'S'.

7
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, separated by a central hole. A vertical crease or fold is visible in the center of the strip.

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၁	8
	B

ပထမဆုံးပုဒ်ကျွန်း ၀ မလိၤလၢကျွန်းတၢ်
 လၢယၢၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 မိၤဆူၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၁	9
	A

ပထမဆုံးပုဒ်ကျွန်း ၀ မလိၤလၢကျွန်းတၢ်
 လၢယၢၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 မိၤဆူၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁

9

B

၁၅
အထူးအရေးကြီးသောပညာရေးသမားများ၏
အကျိုးအမြတ်ကို အထူးအရေးကြီးစွာ
ထိန်းသိမ်းစောင့်ရှောက်ရမည်။
အထူးအရေးကြီးသောပညာရေးသမားများ၏
ပညာရေးအဖွဲ့အစည်းများကို အထူးအရေးကြီးစွာ
ထိန်းသိမ်းစောင့်ရှောက်ရမည်။
အထူးအရေးကြီးသောပညာရေးသမားများ၏
ပညာရေးအဖွဲ့အစည်းများကို အထူးအရေးကြီးစွာ
ထိန်းသိမ်းစောင့်ရှောက်ရမည်။

၁၀

10

A

၁၆
အထူးအရေးကြီးသောပညာရေးသမားများ၏
အကျိုးအမြတ်ကို အထူးအရေးကြီးစွာ
ထိန်းသိမ်းစောင့်ရှောက်ရမည်။
အထူးအရေးကြီးသောပညာရေးသမားများ၏
ပညာရေးအဖွဲ့အစည်းများကို အထူးအရေးကြီးစွာ
ထိန်းသိမ်းစောင့်ရှောက်ရမည်။
အထူးအရေးကြီးသောပညာရေးသမားများ၏
ပညာရေးအဖွဲ့အစည်းများကို အထူးအရေးကြီးစွာ
ထိန်းသိမ်းစောင့်ရှောက်ရမည်။

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၇၀

10
B

နိဗ္ဗာန်ဘိဝံသတို့တရားပညာတို့
 နှစ်သက်သောအားဖြင့်
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း

အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း

၇၁

11
A

အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း

အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း
 အောက်ဖော်ပြပါအတိုင်း

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၁၁၇

11

B

၁၁၇
 ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 သိက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 လယတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ

ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 လယတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 လယတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ

၁၁၇

12

A

ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 လယတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 လယတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ

ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 လယတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 ယက္ခိယာတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ
 လယတရတပဏိပတိပဋ္ဌာနဗိမ္ဗိယာတ

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၇၆	14
	B

၇၆

တၢ်ပူၤသုၤဃၢၢ်တၢ်ဖၢၤတၢ်စၢၤဝဲၤဝဲၤ
ဒီးအမၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ

အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ

၇၇	15
	A

တၢ်ပူၤသုၤဃၢၢ်တၢ်ဖၢၤတၢ်စၢၤဝဲၤဝဲၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ

အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ
အုၤအုၤအုၤအုၤအုၤအုၤအုၤ

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၇၆ 16
 B

ဧည့်သည်တော်များအား အထူးစားနပ်ရိက္ခာပေးရန်အတွက်
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။

ဧည့်သည်တော်များအား အထူးစားနပ်ရိက္ခာပေးရန်အတွက်
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။

၇၇ 17
 A

ဧည့်သည်တော်များအား အထူးစားနပ်ရိက္ခာပေးရန်အတွက်
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။

ဧည့်သည်တော်များအား အထူးစားနပ်ရိက္ခာပေးရန်အတွက်
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။
 ဤနေ့မှာ အထူးစားနပ်ရိက္ခာပေးရမည်။

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

17
 B

...
 ...
 ...
 ...

18
 A

...
 ...
 ...
 ...

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၇၅

18

B

၇၅၅ ဟေယျာဓ္မ ဝေဏ်တီဝေဏ်တရပျာဓ္မ နိဗ္ဗိဏတ ဝါဝေဓ် ဝိတယဒါ ၀ - ဝေဏ်တီဝေဏ်တရပျာဓ္မ ဝိတီ-
ဝိတီဝိတျာ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ
ဝိတီဝေဏ်တရပျာဓ္မ - ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ
ပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ
ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ

၇၅

19

A

၇၅၆ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ
ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ
ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ
ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ ဝေဏ်တရပျာဓ္မ

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၄ 19
B

၁၄ ဟ
သက္ကရာဇ် ၁၁၅၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့
ရက်စွဲတို့ပါရှိသော ဝါဆိုလပြည့်ကျော်
ပေါင်းသင်္ဂြိုဟ်နေ့တွင် ဝါဆိုလပြည့်ကျော်
အခါတွင် ဝါဆိုလပြည့်ကျော်နေ့တွင်
ဤပုဒ်အား ဝါဆိုလပြည့်ကျော်နေ့တွင်
အထူးဂုဏ်ပြုပေးပါရန် ဝါဆိုလပြည့်ကျော်
ယနေ့မှစ၍ ဝါဆိုလပြည့်ကျော်နေ့တွင်
အထူးဂုဏ်ပြုပေးပါရန် ဝါဆိုလပြည့်ကျော်

၁၅ 20
A

ဟူ၍ ဝါဆိုလပြည့်ကျော်နေ့တွင် ဝါဆိုလပြည့်ကျော်နေ့တွင်
ပုဒ်အား ဝါဆိုလပြည့်ကျော်နေ့တွင်
အထူးဂုဏ်ပြုပေးပါရန် ဝါဆိုလပြည့်ကျော်
ယနေ့မှစ၍ ဝါဆိုလပြည့်ကျော်နေ့တွင်
အထူးဂုဏ်ပြုပေးပါရန် ဝါဆိုလပြည့်ကျော်

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၅၅	23
	B

၅၅
 ပုဆိတ်တို့သည် ဤပုဆိတ်တို့၏ ပုဆိတ်တို့သည်
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏

၅၆	24
	A

၅၆
 ဤပုဆိတ်တို့သည် ဤပုဆိတ်တို့၏ ပုဆိတ်တို့သည်
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏
 ဤပုဆိတ်တို့၏ ပုဆိတ်တို့သည် ဤပုဆိတ်တို့၏

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၅၁	24
	B

၅၁
 လက်တီအာဟာရိဒသဗ္ဗာရဝိသိ-အလိဒဗ္ဗ
 ၇၈-အလိဒဗ္ဗပဝါဒိအာသိအာသိအာသိအာသိ
 နိလိအာ-အာဟာရဝါဒဗ္ဗာ-အာသိအာ
 ဗ္ဗာဟာရိဒသဗ္ဗာ-ပဝါဒဗ္ဗာ-အလိဒဗ္ဗ
 ပဝါဒိအာဟာရိဒသဗ္ဗာ-အာသိအာဟာရိဒသဗ္ဗာ
 နိလိအာ-အာဟာရဝါဒဗ္ဗာ-အာသိအာ
 ဗ္ဗာဟာရိဒသဗ္ဗာ-ပဝါဒဗ္ဗာ-အလိဒဗ္ဗ
 ပဝါဒိအာဟာရိဒသဗ္ဗာ-အာသိအာဟာရိဒသဗ္ဗာ
 နိလိအာ-အာဟာရဝါဒဗ္ဗာ-အာသိအာ
 ဗ္ဗာဟာရိဒသဗ္ဗာ-ပဝါဒဗ္ဗာ-အလိဒဗ္ဗ

၅၂	25
	A

၅၂
 အာဟာရိဒသဗ္ဗာ-အာသိအာဟာရိဒသဗ္ဗာ
 ပဝါဒဗ္ဗာ-အာသိအာဟာရိဒသဗ္ဗာ-အာသိအာ
 ဗ္ဗာဟာရိဒသဗ္ဗာ-ပဝါဒဗ္ဗာ-အလိဒဗ္ဗ
 ပဝါဒိအာဟာရိဒသဗ္ဗာ-အာသိအာဟာရိဒသဗ္ဗာ
 နိလိအာ-အာဟာရဝါဒဗ္ဗာ-အာသိအာ
 ဗ္ဗာဟာရိဒသဗ္ဗာ-ပဝါဒဗ္ဗာ-အလိဒဗ္ဗ
 ပဝါဒိအာဟာရိဒသဗ္ဗာ-အာသိအာဟာရိဒသဗ္ဗာ
 နိလိအာ-အာဟာရဝါဒဗ္ဗာ-အာသိအာ
 ဗ္ဗာဟာရိဒသဗ္ဗာ-ပဝါဒဗ္ဗာ-အလိဒဗ္ဗ

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၆

26
B

၅၆

ပသိဂ်သဝ်သဘူဏ်းၵ်းၵ်းသိသိၵ်းၵ်းၵ်းၵ်း
ဗုဒ္ဓါဂ်သဝ်သဘူဏ်းၵ်းၵ်းသိသိၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း

သဝ်သဘူဏ်းၵ်းၵ်းသိသိၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း

၅၇

27
A

ဓာတုဂ်သဝ်သဘူဏ်းၵ်းၵ်းသိသိၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း

သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း
သိသိၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်းၵ်း

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၅

30

B

၅၅၀

အကျွန်ုပ်တို့၏ အထွေထွေဆိုင်ရာ အကျဉ်းချုပ်အကျဉ်းချုပ်
ပုံစံကို အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်

အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်

၅၅

31

A

အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်

အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်
အကျဉ်းချုပ်အကျဉ်းချုပ် အကျဉ်းချုပ်အကျဉ်းချုပ်

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

Handwritten text on palm leaf 31, written in Balinese script. The text is arranged in two columns. On the left side of the leaf, there are handwritten numbers '31' and 'B'.

Handwritten text on palm leaf 32, written in Balinese script. The text is arranged in two columns. On the left side of the leaf, there are handwritten numbers '32' and 'A'.

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၅

33

B

၅၅

မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

တၢ်ပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၅၆

34

A

မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
မၤပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

35
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

36
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၉

38

B

၅၉

အတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေယျံ-တိပတ္တိန္ဒြေ
ဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေယျံ-တိပတ္တိန္ဒြေ
သပိတ္တရတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
သိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ

ဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေယျံ-တိပတ္တိန္ဒြေ
သတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
အတ္တရတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
ဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ

၅၉

39

A

တိပတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
ဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
သတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
အတ္တရတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ

သတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
တိပတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
ဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ
အတ္တရတ္တိန္ဒြေဇ္ဇာတ္တရိယာဇ္ဇာယသောဂန္ထိန္ဒြေ

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

80	40
	B

<p>၄၀ ၵုၵ်းၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း</p>	<p>ယၢၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း</p>
--	---

81	41
	A

<p>ယၢၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း</p>	<p>ယၢၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း ၵုၵ်းယၢၵ်းယၢၵ်းယၢၵ်းယၢၵ်း</p>
---	---

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

41
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

42
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

ꦱꦸꦃ	42
	B

ꦱꦸꦃ
 သုတေသနအဖွဲ့၏-အထူးအဖွဲ့အစည်း
 အဖွဲ့အစည်း-အဖွဲ့အစည်း-အဖွဲ့အစည်း
 အဖွဲ့အစည်း-အဖွဲ့အစည်း-အဖွဲ့အစည်း
 အဖွဲ့အစည်း-အဖွဲ့အစည်း-အဖွဲ့အစည်း
 အဖွဲ့အစည်း-အဖွဲ့အစည်း-အဖွဲ့အစည်း

ꦱꦸꦃ	43
	A

အထူးအဖွဲ့အစည်း-အထူးအဖွဲ့အစည်း
 အထူးအဖွဲ့အစည်း-အထူးအဖွဲ့အစည်း
 အထူးအဖွဲ့အစည်း-အထူးအဖွဲ့အစည်း

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၆	43
	B

Handwritten text on a palm leaf manuscript strip, mostly illegible due to fading and wear.

၈၈	44
	A

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲပါရှိသော
ပုဂံပြည်နယ်၊ ပုဂံမြို့၊ ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်
ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်
ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်
ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်၊ ဝိသုဒ္ဓိတောင်

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

89 45
 B

89
 ...
 ...
 ...
 ...

86 46
 A

86
 ...
 ...
 ...
 ...

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

86 | 46
 B

Handwritten text on a palm leaf strip, including the number 86 and various Balinese script characters.

87 | 47
 A

Handwritten text on a palm leaf strip, including the number 87 and various Balinese script characters.

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၈၇ 47
 B

၈၇
 ဝိသုဒ္ဓိ
 သင်္ခါတိ
 သ
 ဝိသုဒ္ဓိ
 သင်္ခါတိ
 သ
 ဝိသုဒ္ဓိ
 သင်္ခါတိ
 သ

၈၇ 48
 A

၈၇
 ဝိသုဒ္ဓိ
 သင်္ခါတိ
 သ
 ဝိသုဒ္ဓိ
 သင်္ခါတိ
 သ
 ဝိသုဒ္ဓိ
 သင်္ခါတိ
 သ

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၅၀

50
B

၆၀ ပုဒ်အကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက် ပုဒ်အကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက်
 စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက် စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက်
 စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက် စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက်

၅၁

51
A

ပုဒ်အကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက် ပုဒ်အကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက်
 စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက် စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက်
 စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက် စာတမ်းအကျဉ်းချုပ်အရပ်အကွက်များကို ဖြည့်စွက်ရန်အတွက်

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၃	51 B
----	---------

၆၉၆
 ပိတောက်သံသရာတိရစ္ဆာန်တို့၏အားကိုးရာအဖြစ်
 နှစ်စဉ်သံသရာတိရစ္ဆာန်များ၏အားကိုးရာအဖြစ်
 ပါတိပတ်တိရစ္ဆာန်များ၏အားကိုးရာအဖြစ်
 သို့မဟုတ်ပိတောက်သံသရာတိရစ္ဆာန်များ၏အားကိုးရာအဖြစ်

ပျဉ်းစွာပျဉ်းစွာတိရစ္ဆာန်၏အားကိုးရာအဖြစ်
 ပျဉ်းစွာပျဉ်းစွာတိရစ္ဆာန်၏အားကိုးရာအဖြစ်
 ပျဉ်းစွာပျဉ်းစွာတိရစ္ဆာန်၏အားကိုးရာအဖြစ်
 ပျဉ်းစွာပျဉ်းစွာတိရစ္ဆာန်၏အားကိုးရာအဖြစ်

၅၄	52 A
----	---------

အလှူဒါနအားဖြင့်အားကိုးရာအဖြစ်
 အလှူဒါနအားဖြင့်အားကိုးရာအဖြစ်
 အလှူဒါနအားဖြင့်အားကိုးရာအဖြစ်
 အလှူဒါနအားဖြင့်အားကိုးရာအဖြစ်

အလှူဒါနအားဖြင့်အားကိုးရာအဖြစ်
 အလှူဒါနအားဖြင့်အားကိုးရာအဖြစ်
 အလှူဒါနအားဖြင့်အားကိုးရာအဖြစ်
 အလှူဒါနအားဖြင့်အားကိုးရာအဖြစ်

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၆၅
နာယကမ္မိဒ္ဓိဝါရီဒါ-နာယကမ္မိဒ္ဓိ
မ္မိဒ္ဓိလသိသနာဒ-မာဏိတိတသတ္တိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ

တ္တိတ-မာဏိတိတသတ္တိ-မာဏိ
နာယကမ္မိဒ္ဓိဝါရီဒါ-နာယကမ္မိ
နာယကမ္မိဒ္ဓိဝါရီဒါ-နာယကမ္မိ
တ္တိတ-မာဏိတိတသတ္တိ-မာဏိ

၅၅

52

B

နာယကမ္မိဒ္ဓိဝါရီဒါ-နာယကမ္မိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ


နာယကမ္မိဒ္ဓိဝါရီဒါ-နာယကမ္မိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ
မာဏိတိတသတ္တိ-မာဏိတိတသတ္တိ

၅၅

53

A

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali



၅၄	54
	B

Handwritten text in Balinese script on a palm-leaf manuscript strip. The text is arranged in two columns, separated by a vertical line. There are three circular holes punched along the strip.

၅၅	55
	A

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၅

55
B

၇၅၅၅၆၆၇၈၉၀၁၂၃၄၅
၆၇၈၉၀၁၂၃၄၅၆၇၈၉
၀၁၂၃၄၅၆၇၈၉၀၁၂၃
၄၅၆၇၈၉၀၁၂၃၄၅၆၇
၈၉၀၁၂၃၄၅၆၇၈၉၀၁

၀၁၂၃၄၅၆၇၈၉၀၁၂၃၄
၅၆၇၈၉၀၁၂၃၄၅၆၇၈
၉၀၁၂၃၄၅၆၇၈၉၀၁၂
၃၄၅၆၇၈၉၀၁၂၃၄၅၆
၇၈၉၀၁၂၃၄၅၆၇၈၉၀

၅၆

56
A

၀၁၂၃၄၅၆၇၈၉၀၁၂၃၄
၅၆၇၈၉၀၁၂၃၄၅၆၇၈
၉၀၁၂၃၄၅၆၇၈၉၀၁၂၃
၄၅၆၇၈၉၀၁၂၃၄၅၆၇
၈၉၀၁၂၃၄၅၆၇၈၉၀၁

၀၁၂၃၄၅၆၇၈၉၀၁၂၃၄
၅၆၇၈၉၀၁၂၃၄၅၆၇၈
၉၀၁၂၃၄၅၆၇၈၉၀၁၂၃
၄၅၆၇၈၉၀၁၂၃၄၅၆၇
၈၉၀၁၂၃၄၅၆၇၈၉၀၁

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၅၆
 56
 B

ပုသိန်၊ ခရစ်လကျော်၊ ခရစ်နှစ်၊ ဝါဆိုလ၊
 လဆန်း၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ခရစ်နှစ်၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊

ဤသို့ အစောဆုံး ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊

၅၇
 57
 A

ဤသို့ အစောဆုံး ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊

ဤသို့ အစောဆုံး ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊
 ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊ ဝါဆိုလ၊

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၀	58
	B

ဝတ်တရားကို ဝတ်တရားပတ်တရားပတ် တရားပတ် တရားပတ်တရားပတ် တရားပတ် တရားပတ်တရားပတ် တရားပတ် တရားပတ်တရားပတ်	ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို
--	--

၅၁	59
	A

ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို	ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို ပြုစုတရားကို
--	--

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၄ 59
B

၅၅ ဗျာဏသိဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
စာစု ၀ စာစုတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိစာစု ၀ စာစု
ဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိစာစု ၀ စာစု

ဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ

၆၀ 60
A

တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ

စာစု ၀ စာစုတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ
တူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိတူဝါဒဝိသုဒ္ဓိ

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

62	B	၁။ နိဗ္ဗာန်တော်ကို ဝိပဿနာဖြင့် ရောက်ရှိရန် တို့၏အားကိုးရာ ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန်	၂။ နိဗ္ဗာန်တော်ကို ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့်
----	---	--	---

63	A	၁။ နိဗ္ဗာန်တော်ကို ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန်	၂။ နိဗ္ဗာန်တော်ကို ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန် ဝိပဿနာဖြင့် ရောက်ရှိရန်
----	---	--	--

USADHA PURUS
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၆၆

63
B

အောင်ပဲခူးတိုင်းကျေးကင်းတရားပေး
 အောင်ပဲခူးတိုင်းကျေးကင်းတရားပေး
 အောင်ပဲခူးတိုင်းကျေးကင်းတရားပေး
 အောင်ပဲခူးတိုင်းကျေးကင်းတရားပေး

အောင်ပဲခူးတိုင်းကျေးကင်းတရားပေး
 အောင်ပဲခူးတိုင်းကျေးကင်းတရားပေး
 အောင်ပဲခူးတိုင်းကျေးကင်းတရားပေး
 အောင်ပဲခူးတိုင်းကျေးကင်းတရားပေး

၆၈

64
A

ပါးစားအင်္ကျီအင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ
 ပြာသာဒ်အင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ
 ပြာသာဒ်အင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ
 ပြာသာဒ်အင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ

ပါးစားအင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ
 ပြာသာဒ်အင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ
 ပြာသာဒ်အင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ
 ပြာသာဒ်အင်္ကျီအင်္ကျီအင်္ကျီအင်္ကျီ

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၆၈	67
	B

ပျံ့စွာပျံ့နှံ့စေရန်အတွက် အထူးအားထုတ် ဆောင်ရွက်ပါ။ ။ အထူးအားထုတ် ဆောင်ရွက်ရန်အတွက် အထူးအားထုတ် ဆောင်ရွက်ပါ။ ။ အထူးအားထုတ် ဆောင်ရွက်ရန်အတွက် အထူးအားထုတ် ဆောင်ရွက်ပါ။ ။

၆၈	68
	A

အထူးအားထုတ် ဆောင်ရွက်ရန်အတွက် အထူးအားထုတ် ဆောင်ရွက်ပါ။ ။ အထူးအားထုတ် ဆောင်ရွက်ရန်အတွက် အထူးအားထုတ် ဆောင်ရွက်ပါ။ ။ အထူးအားထုတ် ဆောင်ရွက်ရန်အတွက် အထူးအားထုတ် ဆောင်ရွက်ပါ။ ။

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ꦒꦱ	69
	B

Handwritten text on a palm leaf strip, mostly illegible due to fading and wear. There are three circular holes along the length of the strip.

ꦒꦱ	70
	A

Handwritten text on a palm leaf strip, mostly illegible due to fading and wear. There are three circular holes along the length of the strip.

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

Handwritten text on the top edge of the palm leaf, possibly a title or reference number.

no	70
	B

Main body of the palm leaf with three circular holes for binding. The surface is mostly blank with some faint markings.

no	71
	A

Handwritten text in Balinese script on the bottom leaf, arranged in two columns. The text includes phrases such as "Balinese script" and "Balinese script".

Main body of the bottom palm leaf with three circular holes for binding. The surface contains handwritten text in Balinese script.

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

72
B

Blank palm-leaf manuscript strip with three circular holes.

73
A

Handwritten Balinese script on a palm-leaf manuscript strip. The text is arranged in two columns and includes several lines of characters. There are three circular holes along the strip.

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

75
B


Handwritten text in Balinese script on a palm leaf strip. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

76
A

Handwritten text in Balinese script on a palm leaf strip. The text is arranged in two columns, separated by a central hole. A blue circular stamp is visible on the right side of the leaf, containing the text "DINAS KEBUDAYAAN PROVINSI BALI".

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

លេខ	77
	B



លេខ	78
	A



USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၈	81
	B


ပုထိုးတော်တို့၏အား ၀ ။ တာၤသွာၤသွာၤ
သွာၤသွာၤတုၤတုၤတုၤတုၤတုၤတုၤတုၤ
တုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ
တာၤသွာၤသွာၤသွာၤသွာၤသွာၤသွာၤ
သွာၤသွာၤသွာၤသွာၤသွာၤသွာၤသွာၤ

၁၉	82
	A

သီတင်းတော်တို့၏အား ၀ ။ တာၤသွာၤသွာၤ
သွာၤသွာၤသွာၤသွာၤသွာၤသွာၤသွာၤ

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

82
B



83
A

Handwritten text in Balinese script on a palm-leaf manuscript strip. The text is arranged in two columns, separated by a vertical line. The script is dark and appears to be a traditional form of Balinese writing.

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

83
B

Handwritten text on a palm leaf slip, likely a form of Balinese script (Kawista). The text is arranged in two columns, separated by two circular holes. The script is finely etched into the surface of the leaf.

84
A

Handwritten text on a palm leaf slip, likely a form of Balinese script (Kawista). The text is arranged in two columns, separated by two circular holes. The script is finely etched into the surface of the leaf.

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns, separated by two circular holes. A blue circular stamp is visible on the right side of the leaf.

A second, heavily worn and darkened palm leaf manuscript, likely the reverse side or a duplicate, showing faint traces of the original text.

၁၈	84
	B

USADHA PURUS
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

